



Address:
P.O. Box 201, Prasingh,
Chiang Mai, Thailand 50200

Email: shanhumanrights@gmail.com
Website: www.shanhumanrights.org
Phone: +66 (0)93- 297-7754

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ကြေညာချက်

၂၀ ရက် မတ်လ ၂၀၁၉ ခုနှစ်

မြန်မာအစိုးရစစ်တပ်က မြေပြင်နှင့် ဝေဟင်မှ ဗျူဟာကုန်း ကို တိုက်ခိုက်သဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ရွာသား(၁)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရပြီး (၇၀၀)ဦး နေရပ်စွန့်ခွာ

၉-၁၀ မတ်လ ၂၀၁၉ နေ့ရက်အတောအတွင်း၌ အစိုးရစစ်တပ်အင်အား (၄၀၀) ကျော်နှင့် ရဟတ်ယာဉ်(၂) စီးဖြင့် သီပေါမြို့နယ်တောင်ပိုင်း လွိုင်ပန်ခါးတောင်တွင်ရှိသော ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည် တပ်မတော် (SSPP/SSA) ကို မဟာဗျူဟာစစ်ဆင်ရေးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရွာသား (၁)ဦးသေ၊ (၂)ဦး ဒဏ်ရာရခဲ့ပြီး (၇၀၀)ဦးခန့် နေရပ်မှ စွန့်ခွာခဲ့ရပါသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံသို့ စာတစ်စောင်ပို့ဆောင်ရန် ရွာသား (၂)ဦးကို အဓမ္မ စေခိုင်းသဖြင့် အသက်ဖြုတ်ခံရသော ရွာသားတစ်ဦး မတ်လ ၉ ရက်နေ့တွင် လမ်းခရီး၌ မြေမြုပ်မိုင်း နင်းမိပြီး ပွဲချင်းပြီသေဆုံးခဲ့သည်။ ကျန်ရှိအသက်၅၀နှစ်ရွာသားတစ်ဦးသည် လည်း ထိုမိုင်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့ပါသည်။ မတ်လ ၁၀ရက်နေ့တွင် ရဟတ်ယာဉ်မှ ပစ်လိုက်သောဒုံးကျည် ကြောင့် အိမ်ထဲ၌ ချက်ပြုတ်နေသော အသက်၅၀နှစ်ရှိ အမျိုးသမီးတစ်ဦးဒဏ်ရာ ရခဲ့ပါသည်။

ထိုတိုက်ပွဲကြောင့် ဝန်ပန်ခါးရွာမှ နေထိုင်သူနှင့် ၄င်းရွာချင်းဆက် မိုင်းတုံ့ကျေးရွာအုပ်စုအတွင်း ကျေးရွာ (၉) ရွာမှ လူ (၇၀၀)ဦးသည် ကျေးသီးမြို့ရှိ ဒေသခံဘုန်းကြီးကျောင်း(၂)ကျောင်းတွင် သွားရောက်ခိုလှုံနေ ခဲ့ကြရပါသည်။

ပန်ခါးတောင်သည် အလွန်မြင့်မားပြီး သီပေါမြို့နယ်၊ ကျေးသီးမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်တို့ကို ရှုမျှော် လှမ်းမြင်နိုင်တဲ့နေရာကောင်းတစ်ခုဖြစ်ပါသည်။ အမြင့်နေရာဖြစ်သဖြင့် ဗဟိုစစ်ရုံးမှ ထိုနေရာကိုသိမ်း ရန် အစိုးရတပ်ရင်း (၄)ရင်းနှင့် လေယာဉ် တို့ကို သုံးခါ၄င်းနေရာကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် နေ ခြင်း ဖြစ်သည်။

အပစ်ရပ် တိုင်း(၅)တိုင်းတွင် ရှမ်းပြည်နယ်မှ တိုင်း(၄)တိုင်းအပါသည်။ အစိုးရစစ်တပ်က ၂၀၁၈ ဒီဇင် ဘာလ ၂၁ နေ့ရက်တွင် (၄)လတာ အပစ်အခတ်ရပ်စဲကြောင်း တစ်ဖက်သတ်ကြေငြာသော်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယုံကြည်မှုတည်ဆောက်ရန် လစဉ်ဆွေးနွေးပွဲကျင်းပနိုင်ရန်အတွက် နေပြည်တော်တွင် ဒုတိယဗိုလ် ချုပ် ကြီး ရာပြည့်ဦးဆောင်သော အစိုးရစစ်တပ်ညွှန်ကြားမှုအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ် မတော် (SSPP/SSA)တို့ ဖေဖော်ဝါရီလ ၂၅ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲပြီးတဲ့နောက်ပိုင်းမှာ တိုက်ပွဲ (၂) ပတ် ကြာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Map of Shan State showing military movements and locations. The map includes a legend with symbols for military movements, locations, and administrative boundaries. A scale bar indicates distances up to 30 kilometers. An inset map shows the location of Shan State within Myanmar. The map is labeled with various locations in Shan State, including Kachin, Chin, and Khamti regions. The map is titled 'မြန်မာနိုင်ငံတော်' (Republic of the Union of Myanmar) and 'Shan State'.

၁။ စာပို့ဆောင်ရန် အစိုးရစစ်တပ်ကအဓမ္မ စေခိုင်းခဲ့သဖြင့် မြေမြုပ်မိုင်းကြောင့် ရွာသား (၁)ဦးသေ ဆုံး၊
(၁)ဦးဒဏ်ရာရ

၂၀၁၉ ခုနှစ် မတ်လ ၈ ရက်နေ့တွင် အင်အား ၈၀ ခန့်ရှိ အစိုးရစစ်တပ်သည် ကျေးသီးမှ ထော်လာဂျီ (၄) စီးဖြင့် ပန်ခါးအရှေ့ဘက် အိမ်ခြေ ၃၂ အိမ် ရှိသော ဝမ်ကွန်တီးကျေးရွာသို့ သွားကြောင်းသိရသည်။

၂၀၁၉ မတ်လ ၉ ရက်နေ့ နံနက် (၄) နာရီအချိန်တွင် ၎င်းစစ်တပ်သည် ပန်ခါးတောင်ပေါ်တွင် အခြေစိုက် လျက်ရှိသော ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းထံသို့ စာပို့ရန်

ရွာသား (၂) ဦးဖြစ်တဲ့ ဝမ်ကွန်တီးရွာမှ အသက် (၆၇) နှစ်ရှိ လုံးဆာနှင့် ပန်ခါးရွာမှ အသက် (၅၀) နှစ်ရှိသော လုံးမောင်တို့ကို ဆင့်ခေါ်ခဲ့သည်။



လုံးမောင်

၎င်းရွာသားနှစ်ဦးသည် စာပို့ရန် အသွားလမ်းတွင် မြေမြုပ် မိုင်း နင်းမိသဖြင့် လုံးဆာမှာ ပွဲချင်းပြီး သေဆုံး ခဲ့ကြောင်း၊ လုံးမောင် မှာ ခြေထောက်နှင့်တင်ပါးတွင် ဒဏ်ရာရခဲ့ပြီး ဆေးကုသရန် ဝမ် ကွန် တီးရွာဘက်သို့ ပြန်သွားခဲ့ပြီး ကျေးသီးဆေးရုံတွင် ကုသမှုခံ ယူ နေပါသည်။

မိုင်းပေါက်ကွဲသံကြားရသည်နှင့်တစ်ပြိုင်နက် အစိုးရစစ်တပ်က လွိုင်ပန်ခါးတောင်ထိပ် အခြေစိုက်နေ သော ရှမ်းပြည်တိုး တက် ရေးပါတီ/ရှမ်းပြည်တပ်မတော်ကို ဦးစွာ စတင်ပစ်ခတ် တိုက် ခိုက် ခဲ့ကြပါသည်။

ကွယ်လွန်သူ လုံးဆာသည် ဇနီးဖြစ်သူပါစံနှင့် သမီး(၃)ယောက် ကျန် ရစ်ခဲ့ပါသည်။

၂။ ရဟတ်ယာဉ်မှ ကြဲသည့်ပုံးသည် ရပ်ရွာကို ပစ်မှတ်ထားသောကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရပြီး အိမ်တစ်အိမ်ပျက်စီးခဲ့

မတ်လ ၁၀ ရက်နေ့ ညနေ(၅)နာရီအချိန်တွင် နမ့်စန်လေတပ်မှ အစိုးရရဟတ်ယာဉ် (၂)စီးသည် လွိုင် ပန်ခါးတောင်သို့ ရောက်လာခဲ့ကြောင်းသိရပါသည်။

အိမ်ခြေ (၃၇)အိမ်ရှိရာ ပန်ခါးရွာကို လေယာဉ်မှ စတင်ပစ်ခတ် ခဲ့သ ဖြင့် အိမ်ထဲတွင် ထမင်းဟင်း ချက် ပြုတ်နေသော အသက် (၅၀)နှစ် ရှိ အမျိုးသမီး နိုင်းစံရဲ့ အိမ်ကိုထိမှန်ပြီး ၎င်းရဲ့ ဘယ်ဘက် ရင် အုံကို ပုံးစ ထိမှန်ခဲ့ကြောင်းလည်း သိရပါသည်။

အိမ်ကို မီးစလောင်တဲ့အချိန်တွင် လုံးစံဆိုင်သည် နိုင်းစံကို အိမ်အ ပြင်သို့ ဆွဲထုတ်ခဲ့ပြီး ၎င်းကို ကျေးသီး ဆေးရုံးသို့ ပို့ဆောင်ကာ ဆေး ကုသမှုခံယူလျက်သိရသည်။

ဝေဟင်ကနေ လေယာဉ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ဝမ် ပန်ခါး ရွာမှ နေထိုင်သူများနှင့် ၎င်းအနီး ရှိ မိုင်းတုံကျေးရွာအုပ်စု မှ ကျေးရွာ (၉)ရွာဖြစ်ကြသော (၁)ဝမ်ပါတက်၊ (၂)ဝမ်ကွန်နှင့် (၃) ဝမ်ကွန်ခါး (၄) ဝမ်မော် (၅) ကွန်တီး (၆) နိုင်းဝင်း (၇) ဝမ်ဟွန် (၈) ဝမ်ပန်ကွဲ နှင့် (၉) ဝမ်ပန်စင်းရွာမှ ရွာသူရွာသား (၇၀၀) ခန့်သည် ကျေးသီးမြို့ရှိ ကောင်အုတ်ဘုန်းကြီးကျောင်းနှင့် လွိုင်ပေါ်ဘုန်းကြီးကျောင်းတွင် သွားရောက်ခို လှုံနေကြကြောင်းသိရသည်။ မတ်လ ၁၆ ရက်နေ့တွင် ဝမ်ပန်ခါးရွာသူရွာသားများကလွဲ၍ ကျန်သောအ ခြား ရွာသားအများစုမှာ အိမ်သို့ ပြန်ရောက်နေပြီဖြစ်ကြောင်းသိရပါသည်။



နိုင်းစံ

ဆက်သွယ်ရန်

စိုင်းဟော်ရှဲ့န့်

+66: 62- 941-9600 (ရှမ်း၊ အင်္ဂလိပ်)

စိုင်းရွက်လွင်

+66: 97- 173-1530 (ရှမ်း၊ မြန်မာ)